

~ 经理 / ~ ထွင်သည်။ 创新。

အသစ်ကျပ်ချွတ် နှ၊ <a- thit gyat khyut> 崭新的, 全新的

အသစ်စံစံ နှ၊ <a- thit se: ze:> (古) 崭新的, 全新的

အသစ်စက်စက် နှ၊ <- thit set set> 崭新的, 全新的: စက်ဘီး

~ 崭新的自行车

အသစ်ထမန် ကဝ၊ <a- thit t-phan> 重新

အသစ်အဆန်း နှ၊ <a- thit a- hsan:> 新奇的事物: ~ ထွင်၍
ရေးသားချင်သည်။ 写作中力图创新。 / လက်နက် ~ တွေပေါ်
နေတယ်။ 出现了新式武器。

အသစ်အသစ် ကဝ၊ <a- thit a- thit> 连接不断地 (出现):
စိတ်အစဉ်ဟာ ~ ဖြစ်နေသည်။ 不断涌现出来的思绪。

အသည်းကိန်း နှ၊ <a-thon: gein:> 【数】能除尽的数

အသည်းအဖျင်း နှ၊ <a- thon: a-phyin:> 瘪稻子, 劣等品, 次
货

အသည် နှ၊ <a- thi> 平民, 布衣, 白丁, ~ ကြီး 富翁 / ~
ခေါင်း 缅王朝管理平民的官员 / ~ ဝန် 缅王朝管理平
民事务的大臣 / ~ သား 平民

အသည်တိုင် နှ၊ <a- thi dain> (古) 粗大的柱子

အသည်း နှ၊ <a- the:> 肝: ~ ညာသီး 右肝叶 / ~ ဘယ်သီး
左肝叶

အသည်းကောင်း က၊ <a- the: kaun:> 坚强, 坚忍, 刚毅, 勇
敢, 英勇

အသည်းကျော် နှ၊ <a- the: gyaw> ① 爱人, 情人 ② 宝贝儿,
心肝儿, 掌上明珠, လူထု ~ မင်းသား 群众喜爱的男主角

အသည်းကြီး က၊ <a- the: kyi:> ① 肝部大: ~ ရောဂါ / ~
နာ 肝大症 ② = အသည်းကောင်း ③ 好记仇

အသည်းကြီး က၊ <a- the: gyo:> = သည်းကြီး

အသည်းကြောင် က၊ <a- the: kyaun> 胆小, 怯懦

အသည်းကွဲ က၊ <a- the: kwe:> 肝胆俱裂: ~ မတတ်ပူဆွေး
နေသည်။ 愁得肝肠欲断。

အသည်းကြပ်ရောဂါ နှ၊ <a- the: gyut yaw: ga> 【医】肝硬
化

အသည်းခိုက် ကဝ၊ <a- the: khait> 极其(冷): 打心眼里
(喜欢): ~ အောင်နာသည်။ 痛彻肺腑。 / ~ အောင်အေး
တဲ့ဆောင်းရာသီ 彻骨寒冷的冬季 / ~ အောင်မုန်းသည်။
恨之入骨。 / ဤလူသည်ဆေးပြင်းလိပ် ~ အောင်နှစ်မြိုက်သည်။
这个人特别喜欢雪茄烟。

အသည်းငယ် က၊ <a- the: nge> 胆小, 怯懦

အသည်းစိုင့် နှ၊ <a- the: zain> (诗) 肝, 心肝

အသည်းစွဲ I နှ၊ <a- the: zwe:> 心肝宝贝, 心爱之物: ဤ
ထွဲမြာကမ္ဘာ့စာဖတ်ပရိသတ်၏ ~ ဖြစ်သည်။ 这是一部世界读
者喜欢的小说。 II က၊ <a- the: swe:> 爱上, 迷恋, 迷
上 III ကဝ၊ <a- the: zwe:> 牢牢地 (记), 铭记: ဒီ
သင်္ခန်းစာကို ~ မှတ်ထားကြစေချင်တယ်။ 希望大家牢记这

个教训。

အသည်းညံ့ က၊ <a- the: nyan> (罕) 胆小, 怯懦

အသည်းတုန် က၊ <a- the: ton> 胆战心惊, 心惊肉跳

အသည်းတုန်အုတ်တုန် ကဝ၊ <a- the: don u don> 胆战心惊

အသည်းထိတ် က၊ <a- the: hteit> 惊恐, 惊悸, 惊心动魄

အသည်းဓာတ် နှ၊ <a- the: dat> 肝素

အသည်းနာ က၊ <a- the: na> 痛心, 寒心: (感情) 受到创伤:
~ စရာဖြစ်သည်။ 令人痛心的事件。

အသည်းနှစ်အောင်ချစ် က၊ <a- the: nit aun khyit> 出于内心
的爱, 特别疼爱, 爱得要命: သမီးလေးကို ~ ပါတယ်။ 他特
别喜爱他的小女儿。

အသည်းနှလုံး နှ၊ <a- the: hn- lon:> (喻) 心, 心地

အသည်းမို က၊ <a- the: pho> 惊恐, 心跳, 惊心动魄

အသည်းယား က၊ <a- the: ya:> ① (喻) 跃跃欲试, 压抑不住
② (喻) 毛骨悚然

အသည်းရောင်နာ နှ၊ <a- the: yaun na> 肝炎

အသည်းရောင်ပြည်တည်နာ နှ၊ <a- the: yaun pyi te na> 【医】
肝脓肿

အသည်းလန်အူလန် ကဝ၊ <a- the: lan u lan> 由衷地, 极其, 非
常: ~ ချစ်သည်။ 爱得要命。 / ~ မုန်းသည်။ 恨得要死。

အသည်းလှိုက်အူလှိုက် ကဝ၊ <a- the: hlait u hlait> 衷心地, 由
衷地: ~ ချစ်သည်။ 衷心地喜爱。 / ~ မုန်းသည်။ 痛恨。
/ ~ ကျေးဇူးတင်သည်။ 由衷地感谢。 / ~ ပြောသည့်စကား
发自肺腑之言

အသည်းလွှာ နှ၊ <a- the: hlwa> (诗) 肝

အသည်းအထန် ကဝ၊ <a- the: a- htan> 激烈, 猛烈, 强烈: ~
မုန်းတီးသည်။ 极其仇恨。 / မိုး ~ ရွာသည်။ 大雨倾盆。 /
လေ ~ ထိုက်သည်။ 风怒吼。

အသည်းအသန် ကဝ၊ <a- the: a- than> (病情) 很严重: ~
ဖျားသည်။ 病得很厉害。 / လူမမာ ~ ဖြစ်နေတယ်။ 病情严
重。

အသည်းအေး က၊ <a- the: ei:> 胆寒, 胆战心惊: လေးထီးခွန်
တဲ့အခါ ~ မသွားဘူးလား။ 跳伞时不觉得提心吊胆吗?

အသတ် နှ၊ <a- that> ① 缅文符号 “၂” ② 缅文的拼写
法: ~ မမှန်ဘူး။ 拼写不对。

အသတ်အပင့် နှ၊ <a- that a- pin> 缅甸文字的笔画

အသတ်အဖြတ် နှ၊ <a- that a- phyat> 屠杀, 宰杀, 杀戮

အသတ်အလတ် နှ၊ <a- that a- lat> 缅文拼写法: မြန်မာစာ
လုံးပေါင်းသတ်ပုံကျမ်းအတိုင်း ~ မှန်အောင်ရေးကြရမည်။ 要按缅
文正字法书把拼音字写正确。

အသုတ် I မ၊ <a- thout> ① 批: ကျောင်းသူကျောင်းသားများကို
ပထမနှင့်ဒုတိယ ~ ခွဲပြီးကားစီးစေ၏။ 让同学们分成两批乘
车。 ② 次数 II ကဝ၊ <a- thout> 迅速, 急匆匆: လေ
ကို ~ လှော်သည်။ 迅速地划船。